



သတ်ဖြတ်သူသွေးနုတ်ဘုရား (ရီယန်)

ဘာသာပြန် - စိုးဝိုင်မှူး

စာစဉ် - ၂၀

Chapter 331

အရေးထဲ အရာပေါ်

ရှိယန်၏ မျက်နှာက တည်ကြည် လေးနက်နေပြီး ဝိညာဉ်အသိကို သူ့ညာလက်မောင်းသို့ နှစ်မြှုပ်ထားသည်။ ။

ထောင်သောင်းချီသော အစိမ်းရောင် ကြိုးမျှင်များက ဖြည်းညင်းစွာ တွန့်လိမ် ထိုးဖောက်နေကြပြီး သူ့ကြွက်သားမျှင်များ အသွေးအသားများ ကို ဖျက်ဆီး ချင်ဟန်တူသည်။ ။

အစိမ်းရောင် ကြိုးမျှင် တစ်ခုချင်းစီတိုင်းတွင် ပါဝင်လာသော အဖျက် စွမ်းအင်က ရှိယန် လက်မောင်းကို နည်းနည်းချင်းစီ တိုက်စားသည်။ ။ သူ့အရိုးများ ထဲမှ ပင် နာကျင် ကိုက်ခဲလာသည်။ ။

ဒါက အလောင်းကောင် ဂိုဏ်းချုပ် ချင်မင်၏ စွမ်းအင်များ ပင် ဖြစ်လေသည်။ ။

ထွတ်မြတ်ရောင်စဉ် တောင်ပေါ်တွင် ရှိယန်က မီးလျှံ သုံးမျိုး၏ အားသာချက်ကို ရယူကာ ယီကျန်းမိုတို့ အုပ်စု၏ အကူအညီဖြင့် ချင်မင်ကို ဖိအားပေး နိုင်ခဲ့သည်။ ။

သူ့ထံတွင် ကီစုစည်းမှု မရှိဟု သိထားသော ချင်မင်က ပေါ့ဆသွားသော ကြောင့်လည်း ဖြစ်သည်။ ။

ချင်မင်၏ ဝိညာဉ်က ယီတျန်းမိုတို့ အုပ်စု၏ ထိန်းချုပ်မှု အောက်သို့ ကျရောက် သွားချိန်တွင် ခန္ဓာကိုယ် လှုပ်ရှားမှုများ ပင် မပြုလုပ်နိုင် တော့အောင် ဖြစ်သွားခဲ့သည်။ ။

ထို့ကြောင့်လည်း ရှိယန့်လက်ချက်ဖြင့် အပြင်းအထန် ဒဏ်ရာရလှ နီးပါးဖြစ်ခဲ့သည်။ ။

သို့သော်လည်း မိုးမြေမောင်နံ နှစ်ဖော် အချိန်မီ ပေါ်ထွက် လာပြီး ချင်မင်ကို ကူညီသောကြောင့်သာ အန္တရာယ်မှ လွတ်မြောက် သွားခဲ့ခြင်း ဖြစ်သည်။ ။

နတ်ဘုရားအဆင့် တန်ခိုးရှင် များ ထဲတွင် ချင်မင်သည် အားအနည်း ဆုံး တစ်ယောက် ဖြစ်ပေလိမ့်မည်။

ဝိညာဉ် ကျင့်စဉ်ကိုထားဦး၊ သိုင်းပညာမှာ ရော ကီစုစည်းမှု သန်မာ အားကောင်းမှုမှာ ပါသူက အနိမ့်ဆုံး အဆင့်တွင် ရှိသည်။ ။

သူ၏ အဓိကစွမ်းရည်က အလောင်းကောင်များမှ လာခြင်း ဖြစ်သည်။ ။

သူက နှစ်ပေါင်းများ စွာကို အလောင်းကောင် ပြုပြင်ခြင်းနှင့် ထိန်းချုပ်ခြင်း နည်းစနစ်များ တွင် မြှုပ်နှံခဲ့သည်။ ။ ထို့ကြောင့် သူက နတ်ဘုရား အဆင့်သို့ တက်လှမ်း နိုင်ခဲ့သော်ငြားလည်း သူ့ ခွန်အားသည် အနိမ့်ဆုံး အဆင့်တွင် ရှိနေခြင်း ဖြစ်သည်။ ။

ဧကရာဇ် အလောင်းကြီးမပါလျှင် ချင်မင်၏ တစ်ကိုယ်ရည် စွမ်းအင် သည် တခြား နတ်ဘုရားအဆင့် သိုင်းသမားများ အောက် အများကြီး ကျလေသည်။ ။

မည်သို့ပင် ဆိုစေကာမူ သူက နတ်ဘုရား အဆင့်ဖြစ်သည်။ ။

သူနှင့် ရှိယန်အကြားမှ ကွာဟချက်က ကြီးမားလှသည်။ ။

ထို့ကြောင့် ရှိယန်သည် သူ၏ ပြိုင်ဘက် မဟုတ်ချေ။

ယီကျွန်းမိတို့ သုံးယောက်နှင့် ကောင်းကင် မီးလျှံများ ၏ အကူအညီ
ကို မရလျှင် ရှိယန်သည် ချင်မင်လက်ချက်ဖြင့် သေသွားပြီး ဖြစ်နိုင်သည်
။

ယခု ချင်မင်၏ စွမ်းအင် စီးကြောင်း တစ်ခုတည်း သူ့ခန္ဓာကိုယ်မှာ
ကျန်ရစ်ခဲ့ သည် ကပင် မခံမရပ်နိုင်အောင် နာကျင်စေသည်။ ။

ထိုထူးဆန်းသော အလင်းမျှင်များက သူ့လက်မောင်း တစ်ခုလုံး တွ
ယ်ကပ်နေပြီး သူ့ အသွေးအသားများကို ဖြတ်တောက် ဖျက်ဆီးနေလေ
ရာ ရှိယန် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာသည်။ ။ သူက ထို
အရာများကို ဖယ်ရှားရန်အတွက် အကူအညီ လိုအပ်သည်။ ။

သူက အေးစိမ့်မီးလျှံကို ခေါ်တော့မည့် ဆဲဆဲတွင် တော့ သူ့လက်မော
င်းက အခြေအနေ တစ်မျိုး ပြောင်းသွားခဲ့ပြီ ဖြစ်သည်။ ။

အလွန်ကြည်လင် လှပသော ခရမ်းရင့်ရောင် အလင်းများ သူ့လက်
မောင်းမှ ဖြာထွက်လာသည်။ ။

မျက်စိတစ်မှိတ် အတွင်း သူ့လက်မောင်းထဲရှိ ဆဲလ်များအားလုံး လှ
ပ်ရှား တက်ကြွ လာကြသည်။ ။

ရှိယန် တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ခါ လာပြီး နောက်တွင် တော့
ထိုတုန်ခါ လှိုင်းများ နှင့် အတူ သူ့လက်မောင်းက ကြောက်မက်ဖွယ်ရာ
စုပ်ငင်အားကြီး တစ်ခု ထွက်ပေါ်လာသည်။ ။ ကြွက်သားမျှင် တစ်ခုချင်း
စီသည် ပင်လယ်ထဲက ဝဲကတော့ကြီး တစ်ခုသဖွယ် ပတ်ဝန်းကျင်ရှိ
စွမ်းအင်များကို စုပ်ငင် ဆွဲယူလာသည်။ ။

ဒါက စွမ်းအင် ဖြည့်တင်းသော ကျင့်စဉ်နှင့် ဆင်တူသည်။ ။

ခရမ်းရောင် ရင့်ရင့်အလင်းက ပိုမို ကျယ်ပြန့် လာသည်။ ။

ရှိယန့် မျက်စိအောက်တွင် ပင် တွန့်လိမ် တွန့်လိမ်ဖြင့် ထိုးဖောက် နေကြသော အစိမ်းရောင် ကြိုးမျှင်များ သည် ကြည်လင် တောက်ပသော ခရမ်းရောင် အလင်းများ အောက်သို့ ကျရောက် သွားသည်။ ။

ထိုအစိမ်းရောင် ကြိုးမျှင်များ သည် ခရမ်းရောင် စွမ်းအင်၏ ကြေညက်အောင် ချေဖျက်ခြင်းကို ခံရသကဲ့သို့ ရှိယန့် လက်မောင်းရှိ ကြွက်သားမျှင် များ ထဲတွင် ပျော်ဝင်သွား လေတော့သည်။ ။

ဖြစ်စဉ်က တဖြည်းဖြည်း ပြီးဆုံးသွားသည်။ ။

ခရမ်းရောင် အလင်းများ သည် လည်း ပျောက်ကွယ် သွားပြီ ဖြစ်သော်လည်း

မူလက အသားရောင် ဖြစ်သော ရှိယန့် ညာလက်သည် ယခု ခရမ်းရောင်သို့ အပြည့်အဝ ပြောင်းလဲ သွားပေပြီ။

ရှိယန့်က လက်သီး ဆုပ်လိုက်သည်။ ။

အားကောင်းသော စွမ်းအင် စီးကြောင်းတစ်ခု ရုန့်ရင်းကြမ်းတမ်းစွာ ဖြာထွက်လာသည်။ ။

ရှိယန့်က တစ်ချက် အားစိုက်ကာ ကြမ်းပြင်ပေါ်သို့ လက်သီးတစ်ချက် ထိုးချ လိုက်လေသည်။ ။

"ဒုန်း...."

ခရမ်းရောင် အလင်းစက်ဝိုင်းများ သူ့လက်သီးချက်ကို ဗဟိုပြုကာ အဝိုင်းလိုက် ပြန့်ထွက်သွားသည်။ ။

လေထုကို ထိုးခွဲသွားသော အသံများ နှင့်အတူ မျက်စိ တစ်မှိတ်အတွင်း သူတို့ ၏ ငါးထပ် ကျောက်သား အဆောက်အအုံကြီး တစ်ခုလုံး ခရမ်းရောင် အလင်းများ ဖုံးအုပ်သွားသည်။ ။

အားလုံး၏ စူးစမ်းသော အကြည့်များ အောက်မှာ ပင် မီတာ ဒါဇင်ပေါင်းများစွာ မြင့်မားသော အဆောက်အအုံကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါ လာပြီးနောက် တဝုန်းဝုန်း ပြိုကျ လာလေတော့သည်။ ။

ကျောက်တုံးများ ဖုံမှုန့်များ ပလူပျံ သွားပြီးနောက် ခရမ်းရောင် အလင်းများ သည် အဆောက်အအုံ တစ်ခုလုံးကို ဖြိုဖျက် ပြီးသည် အထိ အရှိန်မကုန် သေးဟန်ဖြင့် အပြင်ဘက် အထိ လွင့်ပျံ ရိုက်ခတ် သွားပြီးနောက်မှ ခရမ်းရောင် အလင်းစက် များ အဖြစ် ပျောက်ကွယ် သွားတော့သည်။ ။

အားလုံးပင် ပါးစပ် အဟောင်းသားဖြင့် ရှိယန်ကို ငေးကြည့် နေကြလေသည်။ ။

ရှိယန်က ရယ်ကျဲကျဲဖြင့် ညာလက်မောင်းကို မြှောက်ပြကာ

"စွမ်းအားကတော့ မဆိုးဘူးဗျ..."

အားလုံးပင် နှလုံးသားထဲမှ အေးစက် သွားကြသည်။ ။

ဒါက မဆိုးဘူးတဲ့ လား။

လက်သီးချက်မှ ထုတ်ဖော်လိုက်သော အဖျက်စွမ်းအားသည် မီတာ ဒါဇင်ပေါင်းများစွာ မြင့်သော ငါးထပ်ကျောက်သား အဆောက်အအုံကြီးကို ပြိုကျ သွားစေသည်။ ။

ဒါက ပေါ့သေးသေး ခွန်အား မဟုတ်ချေ။

ပြီးတော့ ကိစ္စစည်းမှု မပါဝင်ပဲ လက်မောင်းအား သက်သက်သာ ဖြစ်သည်။ ။

သူသာ ကိစ္စစည်းမှု ပြန်လည် ရရှိလာလျှင် မည်မျှ ခွန်အားကြီး လာလိမ့်မည်နည်း။

အားလုံးပင် တုန်လှုပ် နေကြသည်။ ။

ရှိယန် စိတ်ထဲတွင် တခြား အတွေးတစ်ခု ဖြစ်ပေါ်လာပြန်သည်။ ။

"မင်း စွမ်းအင်တွေကို ငါ့ခန္ဓာကိုယ်ထဲ သွန်ချပေးလိုက်...ငါ့ခန္ဓာကိုယ် ဘယ်လောက်ထိ ခံနိုင်ရည်ရှိမလဲ ကြည့်ရအောင်...ပြီးတော့ အဲဒီစွမ်းအင်တွေကို ငါက ကိစ္စစည်းမှု လိုမျိုး အသုံးချလို့ ရမလား စမ်းကြည့်ချင်တယ်"

ရှိယန်က အေးစိမ့်ရေခဲ မီးလျှံကို ဆက်သွယ် လိုက်ခြင်း ဖြစ်သည်။ ။

"နားလည်ပြီ"

အေးစိမ့် ရေခဲမီးလျှံက ချက်ချင်း တုံ့ပြန်လာသည်။ ။

ခဏနေတော့ သူ့တစ်ကိုယ်လုံး ရေခဲဓာတ် စွမ်းအင် လှိုင်းလုံးကြီးများ တလိမ့်လိမ့် စီးဆင်းနေပြီ ဖြစ်သည်။ ။

သူက အေးစိမ့် ရေခဲမီးလျှံ၏ ရေခဲဓာတ် အော်ရာများကို သူ့ဘယ်ဘက် လက်သို့ ပို့ဆောင်လိုက်သည်။ ။

သူ့ဘယ်ဘက် လက်က လျင်မြန်စွာ အေးခဲသွားပြီးနောက် အရိုးကွဲမတတ် အအေးဓာတ်များ တဖြည်းဖြည်း သိပ်သည်း သည် ထက် သိပ်သည်းလာသည်။ ။

ရှိယန်က တစ်ချက် မာန်သွင်း လိုက်ပြီးနောက် မုဆိုးဒူးထောက် ထိုင်

ကာ ဘယ်လက်ဖြင့် မြေပြင်ကို ဖိကပ် ထားလိုက်သည် ။

မျက်စိ တစ်မှိတ်အတွင်းပင် မြေပြင်သည် အေးခဲသွားသည် ။

ထွင်းဖောက်မြင်ရသော ရေခဲဓာတ် စက်ဝိုင်းအလင်းများ သူ့ဘယ်ဘက် လက်မှ ထွက်ပေါ်လာပြန်သည် ။

သူ့ဘယ်ဘက် လက်ကို ဗဟိုပြုကာ ကြည်လင်သော ရေခဲငွေ့များ အံ့ဩလောက်စရာ အမြန်နှုန်းဖြင့် ပျံ့နှံ့သွားသည် ။

"ခရက်..ခရက်..ခရက်...."

ရေခဲငွေ့များ ပျံ့နှံ့သွားရာ တစ်လျှောက်တွင် မြေပြင်သည် ထူထဲသော ရေခဲပြင် အဖြစ် ပြောင်းလဲ သွားသည် ။

ငါးမီတာခန့် ကျယ်ဝန်းသော ရေခဲလမ်းကြောင်း တစ်ခု တည့်တည့်ကြီး ထိုးထွက် သွားသည် ။

ထိုရေခဲ လမ်းကြောင်း ဖြတ်သန်းသွားရာ တစ်လျှောက်ရှိ ကျောက်တုံးများ သစ်ပင်များ အားလုံးပင် ရေခဲပြတိုက်ထဲရှိ ရေခဲပန်းပု များ သဖွယ် အေးခဲ သွားကြလေသည် ။

လမ်းကြောင်းထဲရှိ သက်တမ်းရင့် သစ်ပင်ကြီး နှစ်ခုပင် ရေခဲသစ်ပင်များ ဖြစ်သွားကြပြီး ခရစ္စမတ် အလှသစ်ပင် များကဲ့သို့ ကြည်လင်သော အလင်းများ တောက်ပလာသည် ။

ရေခဲလမ်းကြောင်းက ရှေ့သို့ ဆက်လက် တိုးထွက်သွားရာ ခပ်လှမ်းလှမ်းရှိ နောက်ထပ် မီတာ ၁၀၀ များ စွာ မြင့်မားသော ကျောက်သား အဆောက်အအုံ တစ်ခုသည် သူ၏ နောက်ထပ် ပစ်မှတ် ဖြစ်ဟန်တူသည် ။

မျက်စိ တစ်မှိတ်အတွင်းပင် ကျောက်သား အဆောက်အအုံကြီးသည် ရေခဲခေတ် ရောက်သွားသကဲ့သို့ အေးခဲသွားပြီ ဖြစ်သည်။ ။

လူအားလုံးပင် မျက်လုံးများ ပြူးကုန်ပြီး ပါးစပ် အဟောင်းသား ဖြစ်ကုန်ကြသည်။ ။

ရှိယန့် ဘက်ဘက် လက်မောင်း တစ်ခုလုံးက လျှပ်စစ်စီးသလို အလင်းရောင်များ ပြေးနေသည်။ ။

သူ့ဘယ်ဘက် လက်ကို ဖယ်လိုက် ပြီးသည် နှင့် ထိုကြမ်းပြင် နေရာသို့ပင် ညာလက်သီးဖြင့် ထိုးချ လိုက်ပြန်သည်။ ။

သူဖန်တီးထားသော ရေခဲကမ္ဘာသည် ရုတ်တရက် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားကြသည်။ ။

မြေပြင်သည် ကွဲအက်ကာ သစ်ပင်များ သည် ရေခဲ အပိုင်းအစများ အဖြစ် ပြန့်ကျဲ လွင့်စဉ်ကုန် ကြသည်။ ။

ရှေးဟောင်း သစ်ပင်ကြီး နှစ်ပင်သည် လည်း ပေါက်ကွဲ ထွက်သွားပြီးနောက် မြောက်မြား လှစွာသော ရေခဲအမှုန် အစများ အဖြစ် ကြေမှုသွားလေသည်။ ။

တစ်နည်းပြောရလျှင် ရှိယန့်၏ အေးခဲ စေလိုက်ခြင်းသည် ပြိုင်ဘက်ကို ဖျက်ဆီးရန် ထောင်ချောက် ဆင်လိုက်ခြင်းနှင့် မခြားပေ။

အရိုးကွဲမတတ် အအေးဓာတ်သည် နေရာအနှံ့ ဖြန့်ကြက်သွားသော အခါ ခြံဝင်းထဲရှိ မိန်းကလေး အစေခံလေးများ သည် ခံနိုင်ရည် မရှိကြတော့ပါ။ ။

သူတို့ က မီတာတစ်ရာ ကျော်သည် အထိ ဆုတ်ခွာ ထွက်ပြေး ကြသော်လည်း အအေးဒဏ်ကို ခံနေရဆဲ ဖြစ်သည်။ ။ ဒီအတိုင်း

ဆက်သွားပါက ခဏနေ သူမတို့ အားလုံး သွေးခဲကာ သေဆုံး ရပေ
တော့မည်။

ယီဇျန်းမိုတို့ သုံးယောက်က အချင်းချင်း တစ်ချက်ကြည့်
လိုက်ကြပြီး အအေးဓာတ်များကို ပိတ်ဆို့ရန် ကြိုးစား လိုက်သော်လည်း
အရာမရောက်ချေ။

ရှိယန်က သူ့ လက်ကို ပြန်ရုပ်လိုက်သည် ။

သူကအတွေး ပေါ်လာသောကြောင့် အေးစိမ့် ရေခဲမီးလျှံနှင့် ဆက်သွ
ယ်ကာ လှုပ်ရှား ကြည့်လိုက်ခြင်း ဖြစ်သည် ။

သူက သူ၏ ကောင်းကင် မီးလျှံများကို အသုံးပြုရန် အတွေ့အကြုံ န
ည်းပါး နေသေးသည် ။

သူက ၎င်းတို့ ကို လွယ်ကူစွာ ထုတ်လွှတ် နိုင်သော်လည်း ထိန်းချုပ်
ရန်နှင့် ရုပ်သိမ်းရန်တွင် အခက်အခဲ အများကြီး ရှိနေဆဲ ဖြစ်သည် ။

ယခု အချိန်တွင် လည်း သူက ဘာဆက် လုပ်ရမှန်း မသိတော့ချေ။

မထင်မှတ် ထားစွာပင် ယီကျောင်းဖန်က ရုတ်တရက် အော်ဟစ် လို
က်သည် ။

"ခုခံစမ်း"

ယီကျောင်းဖန်၏ ခန္ဓာကိုယ်မှ မရေမတွက်နိုင်သော မီးတောက် မီး
လျှံများ ထွက်ပေါ်လာသည် ။ သို့သော်လည်း သာမန်မျက်စိဖြင့် မြင်နိုင်
ရန် ခက်ခဲပြီး ကောင်းကင် တစ်ခုလုံး ပြည့်လျှမ်း သွားမတတ်ပင် ဖြစ်သ
ည် ။

ပြီးနောက် မိတာသုံးရာ ပတ်လည်အထိ ဖုံးလွှမ်း သွားလေသည် ။

အပြင်သို့ ပြန်ထွက်သွားသော အေးစိမ့် ရေခဲမီးလျှံ၏ ရေခဲဓာတ်များ ကို တားဆီးပိတ်ပင် ထားလိုက်သည်။ ။

"ရွဲ...ရွဲ...."

အေးစိမ့် ရေခဲမီးလျှံ၏ ရေခဲ စွမ်းအင်များ သည် ယီကျောင်းဖန်၏ သန့်စင်ခြင်း မီးတောက် ကန့်လန့်ကာနှင့် ထိတွေ့မိသောအခါ ရေငွေ့ပြန်သလိုမျိုး အခိုးအငွေ့များ ထွက်ပေါ် လာပြီးနောက် ဆက်လက် ပျံ့နှံ့သွားခြင်း မရှိတော့ချေ။

ရှိယန်က ခုမှ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချ လိုက်နိုင်သည်။ ။

သူက ချက်ချင်းပင် မုန်တိုင်းတိုက်သလို အပြင်သို့ ပြေးထွက် သွားသည်။ ။

မိတာ ရာပေါင်း အနည်းငယ်ခန့် အကွာတွင် ရှိနေသော မိန်းကလေး တစ်ယောက်ထံ ပြေးလွှားသွားခြင်း ဖြစ်သည်။ ။

ကောင်မလေးသည် အစက ထိတ်လန့် ကြောက်ရွံ့သော မျက်နှာလေးဖြင့် မျက်လုံးလေး ဝိုင်းလျက်ရှိပြီး သေပြီဟု တွက်ထားလိုက်ခြင်း ဖြစ်သည်။ ။

သို့သော်လည်း ရုတ်တရက် မီးလျှံကန့်လန့်ကာ တစ်ခုက အအေးဓာတ်များကို ကာဆီးထားလိုက်သည်။ ။

သူမ ဘာမှ မလုပ်ရသေးမီမှာ ပင် ရှိယန်သည် စိုးရိမ် ပူပန်ဟန်ဖြင့် သူမ၏ ရှေ့တွင် ရပ်နေပြီကို မြင်တွေ့ လိုက်ရသည်။ ။

ရုတ်တရက် သူမ၏ နှလုံးသားထဲတွင် ချုံမြိန်မှုကို ခံစား လိုက်ရသည်။ ။

သူ...သူ့စိတ်ထဲမှာ ငါရှိသေးတာပဲ...သူက ငါ့ကို ကာကွယ် ပေးဖို့ တောင် ပြေးလာခဲ့တယ်...ဒါဆို သူ့ နှလုံးသားထဲမှာ သူမ ရှိသေးလို့ ပေါ် နော်...။

ကောင်မလေးက တိတ်တဆိတ် မျှော်လင့်ချက်များ ပြန်လည် မွေးဖွားလာသည် ။

သူမ၏ မျက်နှာလေးတွင် ကျေနပ်သော အပြုံးလေးတစ်ခု ပေါ်လာ လေသည် ။

တကယ်လို့ ရှိယန်က သူမကို မတော်တဆ သတ်မိသွားလျှင်ပင် သူမ စိတ်ဆိုးမိမည် မဟုတ်ပါ။

"လင်ဒါ...ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ"

ရှိယန်က သူမ၏ ပခုံးလေး နှစ်ဖက်ကို ဆုပ်ကိုင်ကာ စိုးရိမ် ပူပန်စွာဖြင့် မေးသည် ။

"နင် အဆင်ပြေရဲ့ လား"

ဆံပင် ရှည်ရှည်များကို ကျစ်ဆံမြီး ကျစ်ထားသော မိန်းကလေးသည် ပျော်ရွှင်စွာဖြင့် ပြုံးပြလိုက်သည် ။

"ငါက နတ်မင်း သုံးပါးဂိုဏ်းရဲ့ တပည့်လေ...ကျွန်းပေါ်မှာ ဧည့်သ ည် တွေ အများကြီး ရောက်နေတာဆိုတော့ ငါကလည်း ဧည့်ခံတဲ့ အဖွဲ့ ထဲ ပါရတာပေါ့...အဲဒါနဲ့ ငါက ဒီဘက်မှာ တာဝန်ကျအောင်လို့ စီစဉ် လို က်တာလေ...နင်ဒီမှာ နေတယ်ဆိုတာ ငါသိတာနဲ့ ငါက ဒီကိုလာလို့ ရ အောင် တာဝန်ပြောင်းလဲ လိုက်တာလေ..."

သူမက စကားပြောရင်း ပါးပြင်လေး နှစ်ဖက် ရဲတက်လာသည် ။

အနည်းငယ် ရှက်ရွံ့နေဟန် တူသည် ။

ရှိယန် စိတ်ထိခိုက် သွားသည် ။

သူက တစ်ခုခု ပြောလိုက်တော့ မလိုလုပ်ပြီးမှ ရုတ်တရက် ခေါင်း
မော့ကြည့် လိုက်မိသည် ။

ကောင်းကင်ထက်မှ ပေါက်ကွဲသံများ အတွဲလိုက် ထွက်ပေါ်လာခြင်း
ကြောင့် ဖြစ်သည် ။

ရှိယန်မျက်နှာ အမူအရာက တစ်မျိုးဖြစ် သွားလေသည် ။

ဧရာမ သင်္ဘောကြီး တစ်စင်း ကောင်းကင်ထက်ရှိ အနက်ရောင် တိ
မ်ထုများ ကြားမှ ထိုးထွက်လာသည် ။

ဆွတ်ဆွတ်ဖြူနေသော သင်္ဘောကြီးကို သေချာကြည့်မည် ဆိုလျှင်
တော့ ထို သင်္ဘောကြီး တစ်ခုလုံးကို လူအရိုးများ ဖြင့် ပြုလုပ်ထားခြင်း
ဖြစ်သည် ကို မြင်တွေ့နိုင်မည် ဖြစ်သည် ။

မီတာ တစ်ထောင်ခန့် ရှည်လျားသော အရိုးဖြူ သင်္ဘောကြီး ပေါ်တွ
င် တော့ ရိုင်းစိုင်းသော အမူအရာများ ဖြင့် မိစ္ဆာနယ်သား မြောက်မြားစွာ
ကို သယ်ဆောင် လာလေသည် ။

၎င်းတို့ အားလုံးပင် သွေးဆာ ရက်စက်သော မျက်လုံးများ ဖြင့် နေဝ
န်းကျွန်းကို စိတ်လှုပ်ရှားစွာဖြင့် ငဲ့ကြည့် နေကြလေသည် ။
